

意为：一……就……； ရွာကိုကျွန်တော်တို့ရောက် ~ လယ်ထဲ ဆင်းပြီးကောက်စိုက်ကြသည်။ 我们一到村里就下田插秧。

သည့်တိုင် န၊ <dhi dain> 房屋中承接脊檩的中柱周围的柱子

သည့်တိုင်မ/သည့်မ န၊ <dhi dain ma' / dhi ma'> 建筑物中 间的顶梁柱

သည့်တည်း ဝ၊ <dhi di:> = သတည်း

သည့်ထက် ဝ၊ <dhi det> = သထက်

သည့်ထူး န၊ <dhi dwei:> (书) (房屋的) 外柱

သည့်နောက် သ၊ <dhi naut> ……之后

သည့်နှင့် သ၊ <dhi hnin'> (书) 放在动词后，意为一…… 就……； ရွာထဲရောက် ~ ဤသတင်းကြားရပါသည်။ 一进村就 听到这个消息。

သည့်နှင့်တချိန်တည်း သ၊ <dhi hnin' t-khyein de:> (书) 放在 动词后，意为：与……同时(口语为 တာနဲ့တချိန်ထဲ)

သည့်နှင့်တပြိုင်နက်/ သည့်နှင့်တပြိုင်တည်း သ၊ <dhi hnin' d-byain net / dhi hnin' d-byain de:> (书) 放在动词后，意 为：一……就……； မိုးရွာ ~ မြစ်ရေတက်လာတော့သည်။ 一 下雨，江水就上涨了。 / ဆုံးဖြတ်ချက်ချပြီး ~ လုပ်ရမည်။ 一 经决定，就要执行。

သည့်နှင့်အညီ သ၊ <dhi' hnin' a-nyi> (书) 用在动词后，意 为：与……一致，随着……，同义词有： သည့်နှင့်အမျှ၊ သည့် နှင့်လျော်ညီစွာ/ကျောင်းသားဦးရေတိုးလာ ~ ကျောင်းဆောင်များ လည်းတိုးလာသည်။ 随着学生人数的增多，校舍也增加了。

သည့်ပိုး က၊ <thi po: / the po:> = သယ်ပိုး

သည့်မျိုး/သည့်မျိုးရင်း န၊ <dhi myo: / dhi myo: yin:> (古) 爱人(可指妻子或丈夫)

သည့်မှတပါး သ၊ <dhi hma' d-ba:> 用于动词之后，意为：除 ……之外

သည့်မှာ ဒ၊ <dhi hma> (呼语) 在此，在这里，口语用： ဒီ မှာ/ ~ ကြည့်စမ်း။ 喂，你看！

သည့်မျှ က၊ <dhi hmya'> 如此， ~ လုပ်ရုံနှင့်ပဲပြီးသေး။ 这 样做还不算完。 / ~ မရက်စက်သင့်။ 不能如此残忍。

သည့်ရံ/သည့်ရံတိုင် န၊ <dhi yan/ dhi yan dain> 【建】(房屋 的) 最外边的柱子

သည့်ရင်း/သည့်ရန် န၊ <dhi yin: / dhi yan> (古) 妻子，丈 夫，配偶

သည့်လို ဝ၊ <dhi lo> = သလို

သည့်လောက် က၊ <dhi laut> 如此， ~ ဆိုထင်တော်လောက်ပါ ပြီ။ 这些已经够了。 / ~ တောင်မိုက်ရသလား။ 竟这么坏！

သည့်လည်းညးသတ်များ န၊ <dhi le: nya' that mya:> 爱挑 剔，挑三拣四၊ သည့်ယောက်ျားဟာတော်တော် ~ တဲ့လူ။ 这 个男人真是挑三拣四的人！

သည့်လျ/သည့်လျာ န၊ <dhi lya' / dhi lya> (古) 情人，爱人，

配偶

သည့်သင်း န၊ <dhi dhin:> (书) 这个

သည့်အတိုင်း က၊ <dhi a-tain:> 按照这样， ~ ငြိမ်ငြိမ်နေပါ။ 就这样老老实实呆着吧！

သည့်အထိ သ၊ <dhi a-hti'> (书) 意为：一直到……，直 至……； ရုပ်ရှင်ပြီး ~ မကြည့်ပဲပြန်လာသည်။ 电影没看完就 回来了。

သည့်အားလျော်စွာ သ၊ <dhi a: lyaw zwa> 用于动词后，意 为：与……相适应，因为……； စက်မှုလက်မှုတိုးတက်လာ ~ လူနေမှုအဆင့်အတန်းလည်းမြင့်တက်လာသည်။ 随着工业的发展， 生活水平也提高了。

သည်း I န၊ <thi: / the:> ①(风、雨)猛烈，厉害； မိုး ~ သည်။ 雨下的大。 ②多； အလိုနည်းမှအရ ~ သည်။ 要求 少才能获得多。 ③过分，严重； ရောဂါ ~ သည်။ 病得厉 害。 / ဒဏ်ရာက ~ လာသည်။ 伤势严重了。 / သူ့ဆလွန် ~ သည်။ 他太过分。 II န၊ <the:> (合) 肝，肝脏； ကြက် ~ ။ 鸡肝

သည်းကြား န၊ <the: gya:> (古) 最喜欢的人，心上人

သည်းကြိုး န၊ <the: gyo:> (人字带拖鞋、木屐的) 鞋带

သည်းခံ က၊ <thi: khan> ①忍受，忍耐 ②饶恕，宽恕

သည်းခံစောက်/ သည်းခံချိ က၊ <thi: khan saut / thi: khan khyi'> = သည်းခံ

သည်းချာ/သည်းချား န၊ <thi: gya / thi: gya:> 心肝宝贝， 儿女； 配偶： သူ့သားလှ ~ ရတနာ 他的心肝宝贝儿子

သည်းချာရင်နှစ် န၊ <thi: gya yin hnit> 亲骨肉，心肝宝贝 (指儿女)

သည်းခြေ န၊ <the: gyei / thi: gyei> ①胆囊，胆汁，又称 ဗဒ္ဒ ~ ②【解】滑液

သည်းခြေကြီး န၊ <the: gyei gyi: / thi: gyei gyi:> ①胆子 大 ②气性大

သည်းခြေကြိုက် I န၊ <thi: gyei kyait> 心爱之物(多指钱)၊ ငွေဟာလူတိုင်းရဲ့ ~ မြစ်တယ်လို့ပြောတာမှန်ချင်မှမှန်မယ်။ 钱是人 人都爱的东西，这种说法不一定对。 II န၊ <thi: gyei kyait> 心爱的，喜爱的

သည်းခြေငယ်/သည်းခြေနည်း န၊ <thi: gyei nge / thi: gyei ne:> 胆小如鼠的

သည်းခြေစာ န၊ <thi: gyei za> ①对身体有好处的食物 ② 心爱之物

သည်းခြေဆေး န၊ <thi: gyei zei:> 治神经错乱的药

သည်းခြေနောက် က၊ <thi: gyei naut> 神经错乱

သည်းခြေပိုင်း န၊ <thi: gyei bain:> (缅甸人认为36岁至54 岁) 易患胆病的时期

သည်းခြေပျက် န၊ <thi: gyei pyet> (喻) 神经错乱

သည်းခြေပြန် န၊ <thi: gyei pyun> 胆道，胆管